



Myanmar Garment Manufacturers Association NEWSLETTER

ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲ
သို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ခြင်း



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅)နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပွဲတွင် တက်ရောက်လာကြသော Textile and Apparel ထုတ်လုပ်သူ AFTEX အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော အထည်ချုပ် လုပ်ငန်းများ၏ စီးပွားရေးအခြေအနေများ

လတ်တလောအခက်အခဲများဖြစ်ပေါ်နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင်များအား ရှင်းလင်းပြောကြားနိုင်ရန် virtual workshop ပြုလုပ်ခဲ့ခြင်း

EU Myan Ku Fund: Looking Ahead to 2021 ခေါင်းစဉ်ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း

၂၀၂၀ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရှိများအား MGMA အသင်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း(New Members' Orientation) အခမ်းအနားကို Online မှတစ်ဆင့် ကျင်းပခဲ့ခြင်း

ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် **Virtual Meeting** ပြုလုပ်ခဲ့ခြင်း



မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် Virtual Meeting ပြုလုပ်ခဲ့ခြင်း	၁
လတ်တလောအခက်အခဲများဖြစ်ပေါ်နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင်များအား ရှင်းလင်းပြောကြားနိုင်ရန် virtual workshop ပြုလုပ်ခဲ့ခြင်း	၂
ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း	၃
EU Myan Ku Fund: Looking Ahead to 2021 ခေါင်းစဉ်ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း	၄
၂၀၂၀ ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရုံများအား MGMA အသင်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း (New Members' Orientation) အခမ်းအနားကို Online မှတစ်ဆင့် ကျင်းပခဲ့ခြင်း	၅
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း	၇


မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် Virtual Meeting ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် EuroCham Myanmar တို့မှ မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အထည်ချုပ်စက်ရုံလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်အောင် ဆောင်ရွက်နေမှုများ၊ ဥရောပ ဝယ်လက်များ၏ စက်ရုံများတွင် အမှာစာများဆက်လက်မှာယူရေးကိစ္စ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC)မှ အထည်ချုပ်သင်တန်းများနှင့် ကျွမ်းကျင်လုပ်သား စံနှုန်းများ မြှင့်တင်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကဏ္ဍ ပိုမို ကောင်းမွန်လာရေး၊ အထည်ချုပ်စက်ရုံများ CMP စနစ်မှ FOB စနစ်သို့ ပြောင်းလဲနိုင်အောင် အစိုးရ ဝန်ကြီးဌာနများ၊ European Brands များ၊ သက်ဆိုင်ရာ အထည်ချုပ်ကဏ္ဍတိုးတက်ရေးကို ဖော်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် working group တစ်ခုပြုလုပ်၍ MGMAမှ အဓိကဦးဆောင်၍ working group meeting များ ပါဝင်ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ MGMA၊ EuroCham Myanmar နှင့် EU brands မှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။



လတ်တလောအခက်အခဲများဖြစ်ပေါ်နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင်များအား ရှင်းလင်းပြောကြားနိုင်ရန် virtual workshop ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ လတ်တလော အခက်အခဲများ ဖြစ်ပေါ် နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင် များအားရှင်းလင်း ပြောကြားနိုင်ရန် virtual workshop ကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နေ့လည် (၃)နာရီမှ (၆)နာရီ အချိန် အတွင်းတွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် MOC နှင့် MGMA တို့၏ System upgrade မြှင့်တင်ပြောင်းလဲမှုများ၊ System upgrade အသစ် တွင် Online License Recommendation လျှောက်ထားရမည့် ပုံစံအသစ်များအား ပြသခြင်း၊ ယခု မြှင့်တင်ထားသော System အသစ်တွင် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများနှင့် အပြောင်းအလဲများအား အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ဦးစိုင်းမောင်(တွဲဖက် အတွင်းရေးမှူး) နှင့် တာဝန်ရှိသူများမှ ရှင်းလင်း ပြောကြားပြသခဲ့ပြီး စက်ရုံများမှ စုစုပေါင်း (၉၈) ယောက်တက်ရောက် ခဲ့ကြပါသည်။



ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅)နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ASEAN Federation of Textile Industries (AFTEX) အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပွဲ တွင် တက်ရောက်လာကြသော Textile and Apparel ထုတ်လုပ်သူ AFTEX အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေများ၊ COVID - 19 အခြေအနေများနှင့် ထိခိုက်မှုများ၊နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ နိုင်ငံအသီးသီးမှ အထည်ချုပ်လုပ်ငန်းများ၏ ပို့ကုန် နှင့် သွင်းကုန် အခြေအနေများနှင့် ၎င်းတို့၏ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း(MGMA)မှ ဗဟိုအလုပ် အမှုဆောင်များနှင့် အလုပ်အမှုဆောင်များမှလည်း ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန် အခြေအနေများ၊ COVID - 19 ကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏ ထိခိုက်မှု အခြေအနေများနှင့် စိန်ခေါ်မှုများ၊ COVID - 19 ကာလအတွင်းတွင် MGMA အနေဖြင့် အသင်းဝင် စက်ရုံများအတွက် ဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အထည်ချုပ်စက်ရုံများအတွက် ကူညီ ဆောင်ရွက်ခဲ့မှုများ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Chairman နိုင်ငံပြောင်းလဲခြင်း အစီအစဉ်ကို ယခင် Chairman နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ Chairman အသစ်ဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းခြင်းဖြင့် အစည်းအဝေးကို ပိတ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံ နိုင်ငံအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း (၄၄) ယောက် တက်ရောက်ခဲ့ကြပါသည်။



EU Myan Ku Fund: Looking Ahead to 2021 ခေါင်းစဉ်ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း

European Union in Myanmar ၏ ထောက်ပံ့ကူညီမှုဖြင့် EU Myan Ku Fund : Looking Ahead to 2021 ခေါင်းစဉ်ဖြင့် online ဆွေးနွေးပွဲကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး Facebook မှတစ်ဆင့် Live အစီအစဉ် ဖြင့် ထုတ်လွှင့်ပြသခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် EU Myan Ku Fund မှ ချည်မျှင် နှင့် အထည်အလိပ် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအတွက် ထောက်ပံ့ကူညီပံ့ပိုးမှုများ၊ မြန်မာနိုင်ငံအထည်ချုပ်နှင့် အထည်အလိပ်လုပ်ငန်းများတွင် COVID - 19 ရောဂါကြောင့် စက်ရုံများပိတ်သိမ်းခြင်း၊ လုပ်သားအင်အားလျော့ချခြင်းများ နှင့် ယာယီ အလုပ်ရပ်စဲခံရခြင်း အစရှိသော နောက်ဆက်တွဲ ပြင်းထန်သော စိန်ခေါ်မှုများ ကျရောက်ခဲ့ခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် အဆိုပါ စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်မှုများနှင့် ပြင်ဆင်နေမှုများ၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှလည်း စက်ရုံအလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုအောင် သင်တန်းများ ပို့ချနေမှုများ အစရှိသည်တို့ကို အဆိုပါ စကားပိုင်းတွင် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကို ဦးမင်းဇာနည် (သုတေသန အကြီးအကဲ၊ မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရေးတိုးတက်ရေးအဖွဲ့)မှ သဘာပတိ

အနေဖြင့် ဆောင်ရွက်ခဲ့ပြီး ဒေါ်ခိုင်ခိုင်နွယ်(မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး)၊ ဦးမောင်မောင် (မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ)နှင့် ဒေါ်စုမွန်သဲ (Sequa gGmbH ၏ Project Manager)တို့မှ ဆွေးနွေးခဲ့ကြပါသည်။



(ဆွေးနွေးပွဲ အသေးစိတ်ကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

([Myanmar Garment Manufacturers Association - EU Myan Ku Fund: Looking Ahead to 2021 | Facebook](#))

၂၀၂၀ ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရုံများအား MGMA အသင်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း(New Members' Orientation) အခမ်းအနားကို Online မှတ်တမ်းဆင့် ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ၂၀၂၀ ခုနှစ်အတွင်း အသင်းဝင်ခဲ့သော အသင်းဝင်စက်ရုံများအား MGMA အသင်း၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း(New Members' Orientation) အခမ်းအနားကို Online မှတ်တမ်းဆင့် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကျင်းပခြင်းအကြောင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားကို အထည် ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) ဥက္ကဋ္ဌ ဦးမြင့်စိုးမှ ပြောကြားခဲ့ပါသည်။ ထို့နောက် MGMA မှ Managing Director ဒေါ်အေးမိရှိန်မှ အသင်းဝင်စက်ရုံအသစ်များကို ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်း၊ အသင်းမှ အသင်းဝင် စက်ရုံများအတွက် ဝန်ဆောင်မှုပေးနေခြင်းများ၊ Working Group ဖွဲ့စည်း ထားရှိမှုနှင့်ကျွမ်းကျင်ဝန်ထမ်းများ၏ Service Directory တင်ပြမှုများ၊ နိုင်ငံတကာ နှင့်ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ခဲ့ခြင်းနှင့် အသင်းမှစီစဉ်ပြုလုပ်လျက် ရှိသော Events and Activities များ၊ CSR activities အဖြစ် အသင်းမှ ကိုဗစ် - ၁၉

အလှူများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Online License ကိစ္စနှင့် ပတ်သက်၍ Senior Administrative Officer မှ အသေးစိတ် ထပ်မံရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Employers' Package အကြောင်းနှင့် ၎င်း၏ ဝန်ဆောင်မှုများကို Labour Officer မှ ရှင်းလင်း ပြောကြားခဲ့ပြီး MGHDC သင်တန်းကျောင်းမှ Manager မှလည်း သင်တန်းကျောင်း ၏ ပို့ချသင်ကြားလျှက်ရှိသော Online နှင့် Offline/Face to Face သင်တန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ခုနှစ်အတွင်း အသင်း ဝင်တိုးတက်မှုမှာ (၅၈)ရုံခန့်ရှိခဲ့ပြီး ယခုဆိုလျှင် အသင်းသားစက်ရုံစုစုပေါင်း (၆၀၅) ရုံအထိရှိပါသည်။ အဆိုပါ အခမ်းအနားသို့ အသင်းဝင် စက်ရုံများမှ တာဝန်ရှိ သူများ စုစုပေါင်း (၃၆) ယောက် တက်ရောက်ခဲ့ကြပါသည်။



ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း(Income Management)ကို Online မှတစ်ဆင့် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်၊ အသုံး စရိတ်များ၏ သဘာဝကို သိရှိနားလည်တတ်စေရန်နှင့် လိုအပ်သော ဦးစားပေး အသုံးစရိတ်များကို ခွဲခြား သိရှိစေရန်၊ ရည်ရွယ်ချက်များကို ရောက်ရှိရန် ချမှတ်ရမည့် ပုံစံများနှင့် အရာများ အစရှိသည်တို့ကို သင်တန်းနည်းပြ ဒေါ်အင်ကြင်း(MGMA)မှ သင်ကြားပေးခဲ့ပါသည်။ သင်တန်းသို့ Dagon Talent Garment Factoryမှ Supervisor များနှင့် ဝန်ထမ်း စုစုပေါင်း (၁၂) ယောက် တက်ရောက်ခဲ့ကြပါသည်။

